



Mrs. Cheryl Watson-Harris ၊ ကြီးကြပ်သူဌာနမှူး

Mrs. Vickie B. Turnen ဘုတ်အဖွဲ့၊ ၂၀၁၅
Mr. Dijon DaCosta ခု- ၂၀၁၅
Mrs. Anna Hill
Mr. Marshall D. Orson
Mrs. Deirdre Pierce
Mrs. Allyson Gevertz
Dr. Joyce Morley

လက်တလော သတင်းထုတ်ပြန်ချက်

ဆက်သွယ်ရန် -

ဒီဇင်ဘာလ 31 ရက်၊ 2021 ခုနှစ်

Portia Kirkland၊ 678-427-4898

Carla Parken 404-734-1717

DeKalb ကောင်တီခရိုင်ကျောင်းသည် ဒုတိယနှစ်ဝက် စာသင်ကာလကို အဝေးမှအွန်လိုင်းနည်းပညာဖြင့် စတင်ရန်

STONE MOUNTAIN၊ Ga. – DeKalb ကောင်တီခရိုင်ကျောင်း (DCSD) သည် ကျန်းမာရေးဒေတာနှင့် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေး စင်တာ (CDC) ၏ လမ်းညွှန်ချက်ကို တက်ကြွစွာ ပြန်လည်ဆန်းစစ်မှုပြုလုပ်ခဲ့ပါသည်။ ဝန်ထမ်းများနှင့် ကျောင်းသားများ၏ ကျန်းမာရေးနှင့် ဘေးကင်းရေးဆိုင်ရာ ဆုံးဖြတ်ချက်ချခြင်းနှင့်သက်ဆိုင်၍ အသိပေးခြင်းပြုပါရန် ပြည်သူ့ကျန်းမာရေးဌာနနှင့် ဆေးဘက်ဆိုင်ရာ အကြံပေးကော်မတီတို့နှင့်လည်း ကျွန်ုပ်တို့ တိုင်ပင်ဆွေးနွေးပါသည်။ DeKalb ကောင်တီနှင့် Metro-Atlanta ဧရိယာအထဲတွင် ရောဂါဖြစ်ပွားမှု အရေအတွက် တိုးလာခြင်းကြောင့် ကျောင်းသားများသည် ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 5 ရက်၊ 2022 ခုနှစ်မှ သောကြာနေ့၊ ဇန်နဝါရီလ 7 ရက်၊ 2022 ခုနှစ် အထိ အဝေးမှအွန်လိုင်းနည်းပညာဖြင့် သင်ကြားပို့ချမှုတွင် ပါဝင်မည်ဖြစ်သည်။

12-လ နှင့် 11-လ အလုပ်သမားများ၊ ထို့အပြင် 10-လ လက်ထောက်ကျောင်းအုပ်များ အားလုံး တို့သည် တနင်္လာနေ့၊ ဇန်နဝါရီလ 3 ရက်၊ 2022 ခုနှစ်တွင် အလုပ်စတင်ရန် အစီရင်ခံပါမည်။ အလုပ်သမားများအတွက် COVID-19 စစ်ဆေးမှု များကို Stone Mountain ရှိ စီမံအုပ်ချုပ်မှု နှင့် သင်ကြားပို့ချမှုဆိုင်ရာ ကွန်ပလက်စ် (Administrative & Instructional Complex) တွင် ဇန်နဝါရီလ 3 ရက် နှင့် ဇန်နဝါရီလ 4 ရက်၊ 2022 ခုနှစ်၊ နံနက် 8:30 နာရီ မှ ညနေ 6 နာရီ အထိ ဖွင့်ထားပါမည်။ ကျောင်းသားများသည် မျက်နှာချင်းဆိုင် သင်ကြား ပို့ချမှုကို လာမည့် တနင်္လာနေ့၊ ဇန်နဝါရီလ 10 ရက်၊ 2022 ခုနှစ်တွင် စတင်ပါမည်။

ဆောင်းရာသီအားလပ်ရက် မတိုင်မီ အိမ်သို့ စက်ကိရိယာများကို မယူပြန်ကြသော ကျောင်းသားများအတွက် 2022 ခုနှစ် တနင်္လာနေ့၊ ဇန်နဝါရီ 3 ရက် နှင့် ဇန်နဝါရီလ 4 ရက်များတွင် ကျောင်းသားများအတွက် လေ့လာသင်ကြားရေး စက်ကိရိယာများကို မိဘများနှင့် အုပ်ထိန်းသူများအား လာရောက်ယူဆောင်ခွင့်ပြုမည်ဖြစ်ပါသည်။ ဖြန့်ချိမည့် အချိန်ဇယားများကို ကျောင်းအုပ်များက စီစဉ်အသိပေးပါမည်။ နံနက်စာ နှင့် နေ့လယ်စာများကို ဇန်နဝါရီလ 5-7 ရက်၊ 2022 ခုနှစ် လမ်းဘေး၌ ရယူနိုင်ပါသည်။

DCSD မှ [အဆင်သင့် တုံ့ပြန်မှု လမ်းညွှန် \(Readiness Response Guide\) 2021 \(ဒီဇင်ဘာလ 30 ရက်၊ 2021 ခုနှစ်တွင် ပြန်လည်ပြင်ဆင်ခဲ့ သည်\)](#) ကို ဒီဇင်ဘာလ 29 ရက်၊ 2021 ခုနှစ်တွင် ထုတ်ဝေခဲ့သည့် [CDC ၏ လမ်းညွှန်ချက်နှင့်အညီ](#) ပြုပြင်မွမ်းမံပြီး ဖြစ်ပါသည်။ DCSD သည် ကျောင်းများအတွင်း၌ COVID-19 ကူးစက်မှုအန္တရာယ်ကို လျှော့ချရန် CDC ၏ ရောဂါထိန်းချုပ်လျှော့ချရေး မဟာဗျူဟာများနှင့် အခြားနည်းဗျူဟာများကို ဆက်လက်အကောင်အထည်ဖော်နေပါသည်။ ဤအချက်အလက်ကို ပြန်လည်သုံးသပ်ရန် သင့်အား တိုက်တွန်းနှိုးဆော်ပြီး ဤတွင် မျှဝေထားသော လမ်းညွှန်ချက်များနှင့် လုပ်ထုံးလုပ်နည်းကျင့်စဉ်များကို လိုက်နာရန် သင့်မိသားစုအား တိုက်တွန်းအပ်ပါသည်။